

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

အကောက်ခွန်ဦးစီးဌာန



အကောက်ခွန်သတင်းလွှာ

အတွဲ ၆ ၊ အမှတ် ၁

၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်

ဘေးအန္တရာယ်ဆန်းစစ်မှုအခြေပြုစနစ် (Risk Based Approach) ပြောင်းလဲကျင့်သုံးရန်အတွက် FDA နှင့် ဌာန(၂)ခုအကြား အကြံပြုညှိနှိုင်းဆွေးနွေးပွဲအား Zoom Online Meeting ဖြင့် ကျင်းပခြင်း



တင်သွင်းလာသော စားသောက်ကုန်များအတွက် သွင်းကုန်ကျန်းမာရေးထောက်ခံချက် စိစစ်ရာတွင် ဘေးအန္တရာယ်ဆန်းစစ်မှုအခြေပြုစနစ် (Risk Based Approach) သို့ ပြောင်းလဲကျင့်သုံးရန် သာမက အကောက်ခွန်လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန် ၊ Time Release အားလျော့ချနိုင်ရန် နှင့် ကုန်သွယ်မှု ပိုမိုလျင်မြန်ချောမွေ့စေရန် ရည်ရွယ်၍ ပြောင်းလဲဖော်ဆောင်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဌာန (၂)ခု အကြား အကြံပြုညှိနှိုင်းဆွေးနွေးခြင်းကို (၂၂.၉.၂၀၂၀) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီ မှ (၁၁:၀၀) နာရီအထိ Zoom Online Meeting ဖြင့် အကောက်ခွန်ဦးစီးဌာန ၊ အစည်းအဝေးခန်းမ (၁) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ခံအရာရှိများ ၊ အကောက်ခွန်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ခံအရာရှိများ မှ တက်ရောက်ခဲ့ကြပါသည်။

စီးကရက် ၊ လူသုံးကုန် ၊ စားသုံးရန်မသင့်သောစားသောက်ကုန်များ ၊ မှတ်ပုံတင်မရှိသော ဆေးဝါးများနှင့်အလှကုန်ပစ္စည်းများအား ဖျက်ဆီးခြင်း



(၈.၉.၂၀၂၀) ရက်နေ့တွင် စီးကရက် ၊ လူသုံးကုန် ၊ စားသုံးရန်မသင့်သောစားသောက်ကုန်များ၊ မှတ်ပုံတင်မရှိသောဆေးဝါးများနှင့် အလှကုန်ပစ္စည်းများအား ဖျက်ဆီးခြင်းကို အကောက်ခွန်ဦးစီးဌာန၊ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန်ကုန်လှောင်ရုံ ၊ ကမ်းနားလမ်းကွန်ကရစ်လမ်းမ၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အလုံမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဖျက်ဆီးခြင်းပြုလုပ်ရာတွင် အကောက်ခွန်ဦးစီးဌာန၏ (၃.၉.၂၀၂၀) ရက်စွဲပါ ရုံးတွင်း အမိန့်စာအမှတ် (၄၀၃/၂၀၂၀) ဖြင့် အမှုတွဲစုစုပေါင်း (၁၈) မှု ၊ စုစုပေါင်းတန်ဖိုး (၁၁၅၈၆၂၄၀၁/-) ကျပ်အား ဖျက်ဆီးရေးအဖွဲ့အဖြစ် ညွှန်ကြားရေးမှူး (ထောက်ပံ့) ဦးဆောင်၍ ဦးစီးအရာရှိများ (နယ်ရုံး ၊ ကာကွယ်ရေး ၊ စစ်ရ ၊ ထုတ်သွင်း ၊ ထောက်ပံ့) မှ အဖွဲ့ဝင်အဖြစ်လည်းကောင်း ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (၁) ဦး အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။

ဖျက်ဆီးရေးအဖွဲ့သည် ဖျက်ဆီးခြင်းနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်း ၊ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပြီး (၁၁:၀၀) အချိန်တွင် ဖျက်ဆီးမှု ပြီးစီးခဲ့ပါသည်။

အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလအတွင်း ခန့်မှန်းတန်ဖိုး
ကျပ် (၁၇၈၂.၇၃၃) သန်းခန့်ရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ လေဆိပ်ကုန်လှောင်ရုံ ၊ ဆိပ်ကမ်း ၊ အထူးကင်း ၊
ရန်ကုန်စာတိုက် နှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်း/တင်ပို့ခွင့်
စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/တင်ပို့သော
ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ တားဆီးအရေးယူမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ
စက်တင်ဘာလ (၁) ရက်နေ့ မှ (၃၀) ရက်နေ့ အထိ စုစုပေါင်း တားဆီး/ဖမ်းဆီးမှုမှာ (၁၁၇) မှုဖြစ်ပြီး
ခန့်မှန်းတန်ဖိုးမှာ ကျပ် (၁၇၈၂.၇၃၃) သန်းခန့်ဖြစ်ပါသည်။

ဆိပ်ကမ်း တားဆီး / ဖမ်းဆီးမှု



ဆိပ်ကမ်းတားဆီးမှုအနေဖြင့် တားဆီးမှု (၁၃) မှုရှိ၍ ခန့်မှန်းတန်ဖိုးကျပ် (၅၅၃.၇၇၆) သန်း
ရှိသည့် အနက် (၁၀.၉.၂၀၂၀) ရက်နေ့ တွင် AWPT ဆိပ်ကမ်း၌ Myanmar Glorious Power Co., Ltd မှ
ED No. 200056371660 (10.9.2020), Container No. IAAU-1715087 (40') အား Selectivity အရ
ဖွင့်ဖောက်စစ်ဆေးရာ Declaration နှင့် Export License တို့တွင် ဖော်ပြကြေညာထားသော Item (၃)
မျိုး အပြင် ဖော်ပြကြေညာထားခြင်းမရှိသော Marble tile (60x80x2)cm, (10) pcs, (250) Kg - (14)
cases , total (3500) Kg နှင့် Marble ball (90)cm, (1500)Kg - (2) cases , total (3000) Kg တို့အား
စစ်ဆေးတွေ့ရှိခဲ့သဖြင့် စုစုပေါင်းတန်ဖိုး ကျပ် (၁၀၃၇၄၀၀၀/-) ခန့် အား တားဆီးခဲ့ပါသည်။

အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလအတွင်း ခန့်မှန်းတန်ဖိုး
ကျပ် (၁၇၈၂.၇၃၃) သန်းခန့်ရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်း


နယ်မြေ တားဆီး/ဖမ်းဆီးမှု



နယ်မြေတားဆီးမှု (၁၀၄) မှုရှိ၍ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် (၁၂၂၈.၉၅၇) သန်း ရှိသည့် အနက် (၄.၉.၂၀၂၀) ရက်နေ့ ပဲခူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးနှင့်အဖွဲ့မှ လှည့်ကင်းဆောင်ရွက်စဉ် ရန်ကုန်-ပဲခူး-မန္တလေး(လမ်းဟောင်း) မယင်းရွာအနီးတွင် (Mitsubishi Fuso)(12 W) ယာဉ် (၁) စီးအား ရပ်တန့်စစ်ဆေးရာ စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော စားသောက် ကုန် ၊ နိုင်ငံခြားအရက်မျိုးစုံ ၊ B/N Packing Machine နှင့် သယ်ယူယာဉ် (၁) စီး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် (၄၂.၁၄၃) သန်းခန့်အား စစ်ဆေးတွေ့ရှိသဖြင့် တားဆီးခဲ့ပါသည်။

အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလအတွင်း ခန့်မှန်းတန်ဖိုး
ကျပ် (၁၇၈၂.၇၃၃) သန်းခန့်ရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်း

ထူးခြားတားဆီး/ဖမ်းဆီးမှု



ထူးခြားဖမ်းဆီးမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် ရေပူ
အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်စဉ် မန္တလေးမှ
မူဆယ်သို့ မောင်းနှင်လာသော Nissan Diesel ယာဉ် (၁) စီးအား စစ်ဆေးရာ
အင်ကြင်းကျောက်များ၏အောက်တွင် ဖုံးကွယ်၍ သိုဝှက်သယ်ဆောင်လာသော ကျောက်စိမ်း
ဟုယူဆရသည့် ကျောက်တုံးအရွယ်အစားမျိုးစုံအား တွေ့ရှိရသည့်အတွက် အင်ကြင်းကျောက် ၊
ကျောက်စိမ်း နှင့် သယ်ယူလာသည့်ယာဉ် (၁) စီး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် (၃၂၉.၆၅၄)
သန်း အား စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ပါသည်။

အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလအတွင်း ခန့်မှန်းတန်ဖိုး
ကျပ် (၁၇၈၂.၇၃၃) သန်းခန့်ရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိခြင်း

ထူးခြားတားဆီး/ဖမ်းဆီးမှု



ထူးခြားဖမ်းဆီးမှုအနေဖြင့် (၃၀-၉-၂၀၂၀) ရက်နေ့တွင် မရမ်းချောင်း အမြဲတမ်း
စစ်ဆေးရေးစခန်းမှ ရှောင်ကွင်းလမ်းများသို့ ရှောင်တခင်ကင်းလှည့်စဉ် ရန်ကုန် - မြဝတီ
ပြည်ထောင်စုလမ်းမကြီး သစ်ဆိမ့်ပင်ကျေးရွာ အနီးတွင် ရပ်တန့်ထားသော တရားဝင်
အထောက်အထား မရှိသည့် လိုင်စင်မဲ့ယာဉ် (၅) စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် (၁၈၅)
သန်းခန့်အား ဖမ်းဆီးရမိခဲ့ပါသည်။

**မိုဘိုင်းဖုန်း ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများနှင့်
သစ်တောထွက်ပစ္စည်းများ
စက်တင်ဘာလအတွင်း တားဆီး/ဖမ်းဆီးအရေးယူမှု အခြေအနေ**

စဉ်	ပစ္စည်းအမျိုးအမည်	ရန်ကုန် အမှုတွဲပေါင်း	နယ်စပ် အမှုတွဲပေါင်း	အမှုတွဲ စုစုပေါင်း	ခန့်မှန်းတန်ဖိုး စုစုပေါင်း(ကျပ်)
၁။	မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ	-	-	-	-
၂။	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ	-	-	-	-
၃။	သစ်တောထွက် ပစ္စည်းများ	-	၉ မှု	၉ မှု	၆.၂၈၂ သန်း
	စုစုပေါင်း	-	၉ မှု	၉ မှု	၆.၂၈၂ သန်း


အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း (၁-၁၀-၂၀၁၉)ရက်နေ့မှ (၃၀-၉-၂၀၂၀) ရက်နေ့အထိ မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ၊ သစ်တောထွက်ပစ္စည်းများ တားဆီး/ဖမ်းဆီးမှု (၄၅) မှု ၊ ခန့်မှန်းတန်ဖိုးကျပ် သန်းပေါင်း (၂၀၇၈.၀၇၉) သန်းအား တားဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ပါသည်။

အကောက်ခွန်ဦးစီးဌာန ၊ ဆက်ဆံရေးဌာနစိတ်တွင် အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းချက်များအပေါ် ဆွေးနွေးဖြေကြားချက်များ



လူစီးကားများတင်သွင်းလိုပါသဖြင့် အခွန်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလာရာ Engine Power 2000 cc အထိ CD 30% ၊ 2001 cc အထက် 40% နှင့် အထူးကုန်စည်ခွန် 1501 cc မှ 2000 cc အထိ 10% ၊ 2001 - 4000 cc အထိ 30% ၊ 4001 cc အထက် 50 % နှင့် CT 5% ၊ AT 2% ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

Cosmetics များ တင်သွင်းလိုပါသဖြင့် လိုင်စင် ၊ ထောက်ခံချက်များ လို/မလို နှင့် Duty rate အား မေးမြန်းရာ Non- License ဖြစ်ပြီး FDA ထောက်ခံချက်ရယူရန် လိုအပ်ပါကြောင်းနှင့် CD 20% ၊ CT 5% နှင့် AT 2% ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။



ပလာတူးငါး တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းရာ CD 0% ၊ CT 0% ဖြစ်ကြောင်း နှင့် လိုင်စင် မလိုအပ်သော်လည်း ငါးလုပ်ငန်းဦးစီးဌာန၏ ထောက်ခံချက် လိုအပ်ပါကြောင်း ဖြေကြားခဲ့ပါသည်။